



ကြိုပို့ ချွင်းချက်တောင်းဆိုမှု လုပ်ငန်းစဉ် ယေဘုယျလေ့လာခြင်း -

Denver အစိုးရကျောင်းများ (DPS) ကြိုပို့ဝန်ဆောင်မှုများသည် DPS ပညာရေးဘုတ်အဖွဲ့၊ ကြိုပို့မှုဝါဒ EEAA အောက်ရှိ မှတ်ကျောက်နှင့် မကိုက်ညီသော ကျောင်းသားများကို လက်ရှိလမ်းကြောင်းများတွင် အပိုစွမ်းဆောင်ရည်ရှိမှု ရှိလာပါက ဝန်ဆောင်မှုကို ရရှိနိုင်စေသည့် ချွင်းချက်တောင်းဆိုမှု လုပ်ငန်းစဉ် တစ်ခုကိုထားရှိပါသည်။

DPS ပညာရေးဘုတ်အဖွဲ့၊ ကြိုပို့မှုဝါဒ EEAA သည် အရည်အချင်းပြည့်မီမှုကို အောက်ပါအတိုင်း သတ်မှတ်ထားသည် -

- သူငယ်တန်းမှ ငါးတန်းအထိ ကျောင်းသားများသည် သူတို့၏ နယ်နမိတ်ကျောင်းမှ (၁) မိုင်ထက်ပိုဝေးသော နေရာတွင်နေရမည်။
- ခြောက်တန်း၊ ခုနစ်တန်းနှင့် ရှစ်တန်းကျောင်းသားများသည် သူတို့၏ နယ်နမိတ်ကျောင်းမှ (၂.၅) မိုင်ထက်ပိုဝေးသော နေရာတွင်နေရမည်။
- ကိုးတန်းမှ ၁၂ တန်းအထိ ကျောင်းသားများသည် သူတို့၏ နယ်နမိတ်ကျောင်းမှ (၂.၅) မိုင်ထက်ပိုဝေးသော နေရာတွင်နေရမည်။

ကြိုပို့ ချွင်းချက်တောင်းဆိုမှု လုပ်ငန်းစဉ် အရည်အချင်းများ -

လောလောဆယ် ကျောင်းကြိုပို့ အရည်အချင်းမှတ်ကျောက်ကို ပြည့်မီခြင်းမရှိသော ကျောင်းသားများ၏ မိဘများ/ အုပ်ထိန်းသူများသည် မိဘပေါ်တယ်မှတစ်ဆင့် ချွင်းချက်တောင်းဆိုမှု တစ်ခုကို အွန်လိုင်းတွင် တင်သွင်းနိုင်သည်။ အောက်ပါမှတ်ကျောက်များနှင့် ကိုက်ညီပါက ချွင်းချက်တောင်းဆိုမှုကို အတည်ပြုပေးမည် -

1. ကျောင်းသားများသည် **Denver** အစိုးရကျောင်းများတွင် စာရင်းသွင်းထားရမည်
  2. လက်ရှိလမ်းကြောင်းနှင့် မှတ်တိုင်များကို ရရှိနိုင်သည်  
သတိပြုရန် - ချွင်းချက်တောင်းဆိုမှု တစ်ခုအတွက် လမ်းကြောင်းပြင်ဆင်ခြင်း (သို့) ထပ်ထည့်ခြင်းတို့ကို ပြုလုပ်ပေးမည် မဟုတ်ပါ
  3. လမ်းကြောင်းကို ဝန်ဆောင်မှုပေးရန် ထားရှိသည့်ယာဉ်ပေါ်တွင် နေရာတစ်ခုရရှိနိုင်သည်
- ❖ ချွင်းချက်များကို ခရီးလမ်းဆုံးတစ်ခုတွင် တစ်ပတ်လျှင် ငါးရက် တသမတ်တည်းအတွက် ပြုလုပ်ပေးမည်။
- အကယ်၍ ကြိုပို့ ချွင်းချက်တောင်းဆိုမှုသည် အိမ်မှကျောင်းသို့နှင့် ကျောင်းမှအိမ်သို့ ကြိုပို့အတွက်ဖြစ်ပြီး အပိုစွမ်းဆောင်နိုင်မှုသည် တစ်ခု (သို့) နောက်တစ်ခု အတွက်သာ အတည်ပြုနိုင်ပါက လမ်းကြောင်း ရှာဖွေခြင်းဌာန၏ ဝန်ထမ်းသည် မိဘ/အုပ်ထိန်းသူများထံ ဆက်သွယ်ပြီး တစ်ကြောင်းတည်း ကြိုပို့ဝန်ဆောင်မှု ချွင်းချက်အတည်ပြုမှုကို လက်ခံနိုင်သည် (သို့) တောင်းဆိုမှု တစ်ခုလုံးအား ငြင်းပယ်ပေးရန်ကို အတည်ပြု မေးမြန်းမည်။



- ❖ ကျောင်းသားများကို သူ သူတို့လိပ်စာပေါ်လိုက်၍ လက်ရှိအနီးဆုံး မှတ်တိုင်တစ်ခုတွင် ထားရှိသည်။ မှတ်တိုင်အသစ်များကို ဖန်တီးမည်မဟုတ်ပါ။
  - အကယ်၍ ကျောင်းသား၏လိပ်စာအရ လက်ရှိ ရှိနေသော မှတ်တိုင်ကို မလိုလားပါက မိဘသည် ချွင်းချက်တောင်းဆိုမှု ပုံစံတွင် တောင်းဆိုလိုသော မှတ်တိုင်တည်နေရာကို သတ်မှတ်ပေးရမည်။
- ❖ မိဘသည် ကျောင်းသားကို မှတ်တိုင်သို့ (သို့) မှတ်တိုင်မှ ပို့ရန်ကြိုရန်နှင့် ကြီးကြပ်ပေးရန် တာဝန်ယူပါသည်။ ယင်းတွင် ကျောင်းကား နောက်ကျသည့်အခါ (သို့) ကျောင်းသားသည် မှတ်တိုင်သို့ ရောက်၍ မိမိ မိဘမရှိသည့်အခါ ကျောင်းသားကိုလာရောက် ခေါ်ယူခြင်းနှင့် ကြီးကြပ်ခြင်းအတွက် အခြားစီစဉ်မှုများကို ပြုလုပ်ပေးရန် တာဝန်ယူမှု ပါဝင်သည်။

ကြိုပို့ ချွင်းချက်တောင်းဆိုမှု တင်သွင်းမှုနှင့် အချိန်ဇယား -

- ၂၀၁၉-၂၀ ကျောင်းနှစ်အတွက် ကြိုပို့ ချွင်းချက်တောင်းဆိုမှု များကိုအောက်ပါ အချိန်ဇယားအတိုင်း တင်သွင်းနိုင်သည်။
- တနင်္လာနေ့၊ ဇူလိုင်လ ၁၅ ရက်၊ ၂၀၁၉ မှ သောကြာနေ့၊ ဇူလိုင်လ ၂၆ ရက်၊ ၂၀၁၉ - ဤ "စောစော" အချိန်အပိုင်းတွင် တင်သွင်းသော တောင်းဆိုမှုများကို လက်ခံစဉ်းစားပြီး သောကြာနေ့၊ သြဂုတ်လ ၁၆ ရက်၊ ၂၀၁၉ တွင်ဆုံးဖြတ်ချက်များကို အသိပေးမည်။
  - တနင်္လာနေ့၊ သြဂုတ်လ ၁၂ ရက်၊ ၂၀၁၉ မှ သောကြာနေ့၊ ဧပြီလ ၁၇ ရက်၊ ၂၀၂၀ - ဤ "ပုံမှန်" အချိန်အပိုင်း တွင်တင်သွင်းသော တောင်းဆိုမှုများကို လက်ခံစဉ်းစားပြီး နောက်ဆုံး လျှောက်လွှာများ၏ ဆုံးဖြတ်မှုကို ၇ ရက်မှ ၁၀ ရက်အတွင်း ဧပြီလ ၃၀ <sup>ရက်</sup> ၂၀၂၀ ထက်နောက်မကျစေဘဲ ဆက်သွယ်၍ အသိပေးမည်။

ကြိုပို့ ချွင်းချက်တောင်းဆိုမှုများ ကိုမိဘပေါ်တယ် မှတစ်ဆင့် အွန်လိုင်းဖြင့်သာ လက်ခံပေးသည်။ သင်တောင်းဆိုမှုကို တင်သွင်းသည်နှင့် တစ်ပြိုင်နက် ဆက်သွယ်ခြင်းအားလုံးကို မိမိ မိဘပေါ်တယ်အကောင့်တွင် ပါရှိထားသော အီးမေးလ်လိပ်စာမှ တစ်ဆင့်ဆက်သွယ်ပါမည်။

ကြိုပို့ ချွင်းချက်တောင်းဆိုမှုများ ထပ်ဆောင်းအသေးစိတ်များ

အဝါရောင်ကျောင်းကားကိုစီးရန် သင့်ကျောင်းသားသည် +Pass တစ်ခုကို လိုအပ်လိမ့်မည်။ +Pass အစီအစဉ်အကြောင်း ပိုမိုသိရှိရန် [ဤနေရာကိုနှိပ်ပါ။](#) အကယ်၍ သင့်ကျောင်းသားတွင် +Pass မရှိပါက တောင်းဆိုမှုတစ်ခုကို ပြုလုပ်ထားပြီးဖြစ်ပြီး အလုပ်လုပ်ရက် (၇) ရက်အတွင်း သင့်ကျောင်းသား၏ ကျောင်းသို့ ပတ်စ်ကိုပို့ပေးမည်။ လောလောဆယ်တွင် သင့်ကျောင်းသားသည် ယာယီပတ်စ်တစ်ခုကို ကျောင်းရှေ့ရုံးခန်းမှ ရယူနိုင်ပါသည်။ အကယ်၍ သင့်ကျောင်းသားတွင် လွန်ခဲ့သော နှစ်နှစ်က +Pass တစ်ခုရရှိထားပါက ထိုပတ်စ်ကို ဆက်လက်တရားဝင် အသုံးပြုနိုင်ပါသည်။ မေးခွန်းများကို [+Passadmin@dpsk12.org](mailto:+Passadmin@dpsk12.org) သို့တင်သွင်းနိုင်ပါသည်။



အကယ်၍သင့်ကျောင်းသားကို (လမ်းဆုံ သို့မဟုတ် ကျောင်းလိပ်စာ တစ်ခုဖြင့် သတ်မှတ်ထားသော) နယ်နိမိတ်မှတ်တိုင် တွင်ထားရှိပြီး

သင်၏ကျောင်းသားသည် သင့်လျောက်လွှာတွင် ဖော်ပြထားသော ကျောင်းတွင်တက်ပြီး သတ်မှတ်ထားသော မှတ်တိုင်မ မှစီးပါက သင်သည် ကြိုပို့ ချွင်းချက်များကို ပြန်လည်လျှောက်ထားရန် မလ

မလိုကြောင်း ကျေးဇူးပြု၍ မှတ်သားထားပါ။ အက

အကယ်၍ ပြောင်းလဲမှု တစ်စုံတစ်ရာရှိပါက သင်သည် မိဘပေါ်တယ်မှတစ်ဆင့် ကြိုပို့ ချွင်းချက်လျှောက်လွှာကို တင် တင်သွင်းရန်လိုပါသည်။

အကယ်၍သင့်ကျောင်းသားကို (လမ်းနံပါတ် သို့မဟုတ် လမ်းအမည်နှင့် သတ်မှတ်ထားသော)

အထူးပညာရေး မှတ်တိုင်တစ်ခု တွင်ထားရှိပြီး အဝါရောင်ဘတ်စ် (သို့) အခြားကြိုပို့ယာဉ်ကို စီးပါက

တစ်နှစ်ပြီးတစ်နှစ်တွင် သင့်မှတ်တိုင် ရရှိနိုင်မှုကို အာမ မခံနိုင်ပါ။ အက

အကယ်၍သင်သည် နောက်ကျောင်းနှစ်အတွက် ဝန်ဆောင်မှုကိုရရှိလိုပါက သင်သည် ကြိုပို့ ချွင်းချက်တောင်းဆိုမှု အသ အသစ်တစ်ခုကို တင်သွင်းရန်လိုပါသည်။

ကြိုပို့ ချွင်းချက်တောင်းဆိုမှု အဆင့်ပြောင်းလဲခြင်းများ

ကြိုပို့ ချွင်းချက်တောင်းဆိုမှုကို အောက်ပါအကြောင်းများကြောင့် ရုပ်သိမ်းနိုင်သည် -

1. အရည်အချင်းပြည့်မီသော ကျောင်းသားများသည် ယာဉ်ပေါ်တွင်ထိုင်ရန် လိုအပ်သည်။
2. လက်ရှိမှတ်တိုင်ကို ပယ်ဖျက်လိုက်သည်။
3. ကျောင်းသား၏ ယာ  
ယာဉ်ပေါ်၌အပြုအမူသည် ဘေးအန္တရာယ်ဖြစ်စေနိုင်ပြီး သူ/သူမကိုယ်တိုင်နှင့် အခြားသူများ၏ လုံခြုံရေးကို ထိ ထိခိုက်စေ လာနိုင်သည်။

အကယ်၍ ကျောင်းသား၏ စီးနင်းမှုကို ရုပ်သိမ်းရန်လိုအပ်ပါက အနီးကပ်ဆုံးအတည်ပြုချက်ရက်စွဲမှ စတင်၍ ရှု ရုပ်သိမ်းမှုအစဉ်လိုက်ကို လျှောက်လွှာတင်ရက်ကို ကြည့်၍ဆုံးဖြတ်မည်။ တစ်နည်းဆိုရလျှင် နောက်ဆုံးအတ အတည်ပြုထားသော ချွင်းချက်ကျောင်းသားသည် ရုပ်သိမ်းရန် ပထမဆုံးဖြစ်လိမ့်မည်။ ထိုကျောင်းသား၏ မိဘ (သို့) အုပ်ထိန်းသူအား ပြောင်းလဲမှု စတင်ဖြစ်ပေါ်သော ရက်ကို အိုင်စီတွင် ပေးထားသော ဆက ဆက်သွယ်ရန် အချက်အလက်များအရ DPS ကြိုပို့ဝန်ဆောင်မှုများမှ အကြောင်းကြားမည်။